

# သတင်း ထုတ်ပြန်ချက်

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁ ရက် မြန်မာ စံတော်ချိန် ၀၇:၀၀ (၀၇:၃၀ UTC) အထိ တားမြစ်ထားသည်

## S&P Global မြန်မာ ထုတ်လုပ်မှု PMI™

### ကုန်ထုတ်လုပ်ရေးအခြေအနေများ ကိုးလအထိ အမြန်ဆုံးနှုန်းဖြင့် ဆုတ်ယုတ်လာခြင်း

အဓိက တွေ့ရှိချက်များ

လုပ်ငန်းများက ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ လျင်မြန်စွာ ကျဆင်းလာနေကြောင်း အချက်ပြလာခြင်း

ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ်

လုပ်သားအင်အားများ လျော့ကျလာခြင်း

ရှေ့တစ်နှစ်တာကာလနှင့်ပတ်သက်သည့် မျှော်မှန်းချက်များ ဆက်လက်အားပျော့နေခြင်း

နောက်ဆုံးစစ်တမ်းအတိုင်း ဇူလိုင်လတွင် မြန်မာနိုင်ငံ ကုန်ထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းရှိ လုပ်ငန်းအခြေအနေများ သုံးလဆက်တိုက် ကျဆင်းလာနေသည်ဟု အချက်ပြခဲ့သည်။ ထို့အပြင် ကျဆင်းမှုအရှိန်မှာ ဇွန်လတွင်ကြုံတွေ့ခဲ့ရသည့် အရှိန်ထက် မြန်ဆန်လာခဲ့သည်။ ထုတ်လုပ်မှုနှင့် အော်ဒါသစ်များ ပိုမိုမြန်မြန်ဆန်ဆန် ကျဆင်းလာခဲ့ခြင်းက အားကောင်းသော ကျဆင်းမှုကို တစ်စိတ်တစ်ဒေသအားဖြင့် တွန်းအားဖြစ်စေခဲ့သည်။ ၎င်းအပြင် ကဏ္ဍတစ်ဝန်းရှိ အလုပ်ခန့်ထားမှုများမှာ ရှစ်လတာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းလာခဲ့သည်။ ကဏ္ဍ၏ အလားအလာများ အသက်သာမှု အားပျော့နေခြင်းက လာမည့် ၁၂ လတာအတွင်း ထုတ်လုပ်မှုနှင့်စပ်လျဉ်းသည့် ယုံကြည်မှုမှာ ဆက်လက်နိမ့်ကျနေသည့်သဘောဖြစ်ပြီး ယေဘုယျအားဖြင့် အဖွဲ့ဝင်များက ထုတ်လုပ်မှုပမာဏ တိုးလာမည်မဟုတ်ဟု မျှော်မှန်းထားကြသည်။

ဈေးနှုန်းများနှင့်ပတ်သက်၍ ဇူလိုင်လအတွင်း ငွေကြေးဖောင်းပွမှု ဖိအားများ သိသိသာသာ ငြိမ်သက်နေကြောင်း မြင်ခဲ့ကြရသည့်တိုင် ထုတ်လုပ်မှုစရိတ်များနှင့် ရောင်းဈေးများမှာ မြို့ကြည့်လျှင် တဟုန်ထိုး ဆက်လက်တိုးလာနေဆဲဖြစ်သည်။

ထုတ်လုပ်မှုစွမ်းဆောင်ရည်ကိုပြသည့် ပေါင်းစပ် အညွှန်းကိန်းတစ်ခုဖြစ်သည့် - အဓိက S&P Global မြန်မာကုန်ထုတ်လုပ်မှု PMI™ - သည် ဇွန်လတွင် ၄၈.၂ ရှိရာမှ ဇူလိုင်လတွင် ၄၆.၅ သို့ ကျဆင်းသွားရာ ကဏ္ဍ၏ အခြေအနေများ သုံးလဆက်တိုက် ကျဆင်းသွားကြောင်းကို ပြသလိုက်ခြင်းဖြစ်သည်။ ထို့အပြင် ကျဆင်းမှုနှုန်းမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစ၍ အလျင်မြန်ဆုံး ကျဆင်းမှုအဖြစ် တွေ့မြင်ခဲ့ရသည်။

ထုတ်လုပ်မှုပမာဏများမှာ ဇူလိုင်လတွင် ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာပြီး စက်ရုံအော်ဒါများ ကျဆင်းမှုနှုန်းမှာလည်း ဤလအတွင်း အရှိန်ရလာခဲ့သည်။ ဝယ်ယူမှုများ၏ ငွေကြေးဆိုင်ရာ ကန့်သတ်ချက်များက အော်ဒါသစ်များရရှိမှုအပေါ် ဖိစီးခဲ့ကြောင်း အဖွဲ့ဝင်များက မကြာခဏ အလေးပေးထောက်ပြခဲ့ကြသည်။ ထို့အပြင် လက်ရှိမြင်ပေါ်နေသည့် ပစ္စည်းပြတ်လပ်မှုများနှင့် ပစ္စည်းပေးသွင်းသူများ၏ စရိတ်စကားပြောတတ်လာမှုများက ထုတ်လုပ်မှုပမာဏများကို ရှေ့ဆက်လျော့ကျစေပြီး ရံဖန်ရံခါအားဖြင့် ယာယီစက်ရုံပိတ်ထားရမှုများပင် ဖြစ်လာစေခဲ့သည်။

ထုတ်လုပ်ရေးလိုအပ်ချက်များ ကျဆင်းလာသည်နှင့်အမျှ လုပ်ငန်းများက ဇူလိုင်လအတွင်း ၎င်းတို့၏ ဝန်ထမ်းအင်အားကို လျော့ချခဲ့ကြသည်။ အလုပ်အကိုင်လျော့ချသည့်နှုန်းမှာ အသင့်အတင့်မျှသာဖြစ်သော်လည်း ၎င်းက ခုနှစ်လဆက်တိုက် အလုပ်ခန့်ထားမှုနှုန်း မြင့်တက်လာခြင်းကို အဆုံးသတ်စေခဲ့သည်။ လုပ်ငန်းအများစုက ဝန်ထမ်းအင်အား အပြောင်းအလဲမရှိကြောင်း အစီရင်ခံခဲ့ကြသော်လည်း ဝန်ထမ်းအင်အားလျော့သွားသည့် လုပ်ငန်းများက ယင်းမှာ ဝန်ထမ်းများအကြား လစာဆိုင်ရာ

S&P Global မြန်မာ ထုတ်လုပ်မှု PMI™

ရာသီအလိုက် ညွှန်နှုန်း >၅၀ =ယခင်လ နောက်ပိုင်း တိုးတက်ခဲ့



ရင်းမြစ်- S&P Global. ဒေတာကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၂-၂၁ ရက်များတွင် စုစည်းခဲ့သည်။

### သုံးသပ်ချက်

နောက်ဆုံးစစ်တမ်းရလဒ်များနှင့်ပတ်သက်၍ S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က မှတ်ချက်ပြုပြောကြားခဲ့သည်မှာ -

"ဇူလိုင်လရဲ့ နောက်ဆုံးရ PMI ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်ရေးကဏ္ဍက တတိယသုံးလပတ် အစမှာ ဆက်ပြီးအားနည်းနေဆဲဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ဝယ်ယူတွေ့ရဲ့ ငွေကြေးဆိုင်ရာကန့်သတ်ချက်တွေ၊ ကုန်ပစ္စည်းပြတ်လပ်မှုတွေနဲ့ ပစ္စည်းသွင်းသူတွေရဲ့ စရိတ်စကားပြောတတ်မှုတွေက ထုတ်လုပ်မှုနဲ့ အော်ဒါသစ်နှစ်ရပ်လုံး ပိုပြီးမြန်မြန်ဆန်ဆန် ကျဆင်းလာမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် ရှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ဝန်ထမ်းဦးရေ လျော့ကျခဲ့ပြီး ဝယ်ယူရေးလုပ်ငန်းများလည်း ပိုပြီးမြန်ဆန်တဲ့နှုန်းနဲ့ ကျဆင်းလာခဲ့ပါတယ်။"

"ကြာရှည်နေပြီဖြစ်တဲ့ နိုင်ငံရေးကသောင်းကနင်းဖြစ်မှုက နိုင်ငံကို ဆက်ပြီးဖိစီးနေသလို စက်ရုံပိတ်သိမ်းမှုတွေ၊ ပစ္စည်းပေးသွင်းရေး ကွင်းဆက်ပြတ်တောက်မှုတွေနဲ့ ကုန်ပစ္စည်းရှားပါးမှုတွေအကြောင်း အဖွဲ့ဝင်တွေက မကြာခဏ အစီရင်ခံနေကြပြီး ကုန်ထုတ်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုကလည်း ဆက်ပြီးပြင်းထန်ဆဲဖြစ်ပါတယ်။"

"ဒုတိယနှစ်ဝက် စတင်ချိန်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး စိန်ခေါ်မှုတွေနဲ့အတူ ပြင်းထန်တဲ့ ငွေကြေးဖောင်းပွမှု ဖိအားပေါင်းစုံတို့က ထုတ်လုပ်ရေးကဏ္ဍနဲ့ ဒီကဏ္ဍရဲ့ အလားအလာကို များစွာစိတ်ဓာတ်ကျစရာ အခင်းအကျင်းအဖြစ် ပုံဖော်လျက်ရှိပါတယ်။"

မကျေနပ်မှုများနှင့် အော်ဒါမှာယူမှုပမာဏ ကျဆင်းမှုများနှင့်ဆက်စပ်ကြောင်း ယေဘုယျအားဖြင့် ဖော်ပြကြသည်။

ဆက်လက်၍ ဇူလိုင်လတွင် ကက္ကတစ်ဝန်း၌ လက်ကျန်အလုပ်များ ဆက်လက်မြင့်တက်လာပြီး ထုတ်လုပ်နိုင်သည့်စွမ်းအားအပေါ် ဖိအားများ ဆက်လက်ရှိနေသည့် လက္ခဏာများ ရှိနေသည့်တိုင် ယခုလတွင် စုပြုလာမှုနှုန်းမှာ များစွာသက်သာလာခဲ့သည်။ နောက်ဆုံးအညွှန်းကိန်းက ပြီးဆုံးရန်ကျန်ရှိနေသည့် လုပ်ငန်းများပမာဏမှာ ၁၇ လတာအတွင်း အညင်သာဆုံး ထိုးတက်မှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။


ထုတ်လုပ်မှုပမာဏများ ကျဆင်းလာသည်ကို တုံ့ပြန်သည့်အနေဖြင့် လုပ်ငန်းများက ဝယ်ယူရေးလုပ်ငန်းများနှင့် ကုန်လက်ကျန် စာရင်းများကိုလည်း ဆက်လက်လျော့ချပစ်ခဲ့ကြသည်။ နောက်ဆုံးစစ်တမ်းဒေတာက ဆယ်လအတွင်း ဝယ်ယူမှုပမာဏများ အသိသာဆုံးကျဆင်းခဲ့ကြောင်း မီးမောင်းထိုးပြခဲ့သည်။ ထို့ပြင် ထုတ်လုပ်မှုအကြိုနှင့် ထုတ်လုပ်မှုအပြီး ကုန်လက်ကျန်စာရင်းနှစ်ရပ်လုံး ကျဆင်းမှုနှုန်းမှာ သမိုင်းစဉ်ဒေတာတစ်လျှောက်တွင် ဆက်လက်ထင်ရှားနေပြီဖြစ်သည်။

ဇူလိုင်လတွင် ဈေးနှုန်းများကိုကြည့်ပါက ကုန်ကျစရိတ်ဖိအားများမှာ ယခုတွင် ပြေလျော့လာသည့်တိုင် မြင့်မားနေဆဲဖြစ်သည်။ ကုန်ကြမ်းစရိတ်များမြင့်မားမှု၊ သွင်းကုန်များပိုမိုနှင့် ဆိုးရွားသော ကျပ်ငွေဒေါ်လာလုပ်ငန်းနှုန်း မတည်ငြိမ်မှုအစုစုတို့က နောက်ဆုံးမြင့်တက်လာသည့် ကုန်ကျစရိတ်များနှင့် ဆက်စပ်နေခဲ့သည်။ သို့သော်လည်း သွင်းကုန်စရိတ် မောင်းပွမှုနှုန်းက ခြောက်လတာအတွင်း အနိမ့်ဆုံးသို့ကျဆင်းလာပြီး ရောင်းပေးမှုများမှာ ပြီးခဲ့သည့်ဒီဇင်ဘာလနောက်ပိုင်း အညင်သာဆုံးနှုန်းဖြင့် တိုးလာခဲ့သည်။ ကုန်ကြမ်းပစ္စည်းပြတ်လပ်မှုများက နှစ်နှစ်နီးပါးကြာ ယိုယွင်းလာနေခဲ့သော ပစ္စည်းပေးသွင်းသူ စွမ်းဆောင်ရည်အပေါ်တွင်လည်း သက်ရောက်မှုရှိခဲ့သည်။ အော်ဒါလက်ခံချိန်နှင့် ပစ္စည်းပေးပို့မှုကြား ကြာမြင့်ချိန်များ ရှည်ကြာလာသည့်နှုန်းမှာ ငါးလအတွင်း အားအပျော့ဆုံးဖြစ်သည့်တိုင် ခြုံကြည့်လျှင် သိသာနေခဲ့ပါသည်။

နောက်ဆုံးစစ်တမ်းက လုပ်ငန်းအပေါ် ယုံကြည်ချက်မှာ နိမ့်ကျနေဆဲဖြစ်ကြောင်းကိုလည်း ပြသခဲ့ပါသည်။ ခြုံကြည့်လျှင် ဝယ်ယူအားပျော့နေသော အခြေအနေများနှင့် သိသာသည့် စရိတ်စက်ဖိအားများအကြား လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုတန်ဖိုးမည်ဖြစ်ကြောင်း အခွင့်အလမ်းက မျှော်မှန်းထားကြသည်။

PMI အလုပ်နေရာဆိုင်ရာ အညွှန်း

ရာသီအလိုက် ညွှန်ကိန်း >၅၀ =ယခင်လ နောက်ပိုင်းတိုးတက်လာခဲ့



ရင်းမြစ်- S&P Global.

ဆက်သွယ်ရန်

Maryam Baluch  
Economist  
S&P Global Market Intelligence  
T: +44-13-4432-7213  
maryam.baluch@spglobal.com

SungHa Park  
Corporate Communications  
S&P Global Market Intelligence  
T: +82 2 6001 3128  
sungha.park@spglobal.com

လူကြီးမင်းသည် S&P Global ထံမှ သတင်းထုတ်ပြန်ချက်ကို မရယူလိုလျှင် ကျေးဇူးပြုပြီး [katherine.smith@spglobal.com](mailto:katherine.smith@spglobal.com) တံဆိပ်ပေးပို့ပါ။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ မူဝါဒကို ဖတ်ရှုရန် [ဤနေရာတွင်](#) နှိပ်ပါ။

စစ်တမ်း နည်းစနစ်

S&P Global မြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့မှ ထုတ်ကုန် ဝယ်ယူရေး ဖန်တော့များအပေါ် ဖိအားပေးသည့် ဖွဲ့စည်းပုံများအပေါ် အောက် ရရှိသည့် မြေကြီးချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး အသေစိတ်ကဏ္ဍနှင့်လုပ်ငန်းအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးချယ်ခဲ့သည်။ ဒေတာ စုစည်းမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် စတင်ခဲ့သည်။

စစ်တမ်းအတွက် မြေကြီးချက်များကို လစဉ် ဒုတိယ လကပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းဂဏန်းများကို တွက်ချက်ပါသည်။ အညွှန်းမှာ 'ပြင်သည့်' မြေကြီးချက်များ၏ ရာခိုင်နှုန်းနှင့် 'အပြောင်းအလဲမရှိ'ဟု မြေခုံကြည့်သည့်တို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက မြေကြီးချက် ယခင်လထက် တိုးတက်မှုကို ပြပြီး ၅၀ အောက် ဆိုပါက မြေကြီးချက် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထုတ်ကုန်ဝယ်ယူရေးဖန်တော့များ၏ အညွှန်း Purchasing Managers' Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ဖြစ်ထွက်ထားသည့် ပျမ်းမျှကိန်း ဖြစ်သည်။ အော်ဒါခံစားမှုများ (၃၀%)၊ ထုတ်လုပ်မှု (၂၅%)၊ အလုပ်နေရာ (၂၀%)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် သို့လျော်ထားသည့် ထုတ်ကုန်များ (၁၀%)၊ PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့် အချက်များကို အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [economics@ihsmarkit.com](mailto:economics@ihsmarkit.com) သို့ ဆက်သွယ်ပါ။

မသက်ဆိုင်ကြောင်း ကြေညာချက်

ဤနေရာတွင် ဖော်ပြထားသည့် ဒေတာ၏ ဉာဏ်ပစ္စည်း ပိုင်ဆိုင်မှု မှပိုင်ခွင့်များကို S&P Global နှင့်/သို့မဟုတ် ၎င်း၏ လုပ်ငန်းခွဲများမှ ပိုင်ဆိုင်သည့် သို့မဟုတ် လိုင်စင်ရထားသည်။ S&P Global ထံမှ ကြိုတင် ရွတ်ပြုချက် မရယူဘဲ ဖော်ပြပါ ဒေတာကို မိတ္တူကူးခြင်း၊ ပြန့်ပွားခြင်း၊ ထုတ်ဝေခြင်း၊ သို့မဟုတ် တစ်စုတည်းဖြင့် အသုံးပြုမှု အပါအဝင်ကို ၎င်းတို့မြို့သော ကန့်သတ်ထားခြင်း မရှိဘဲ တာဝန်ရှိသည်။ ဤနေရာတွင် ပါရှိသည့် အကြောင်းအရာ သို့မဟုတ် အချက်အလက်များ ("ဒေတာ") အတွက်၊ ဒေတာထဲက အမှားများ၊ မတိကျမှုများ၊ ချွန်လှုပ်မှုများ၊ သို့မဟုတ် ကြားကြားများ အတွက်၊ ၎င်းတို့နှင့် ဆက်စပ်ပြီး လုပ်ဆောင်ချက် တစ်ခုခု အတွက်၊ S&P Global ဘက်မှ မည်သို့မူ တာဝန်ခံမှု၊ တာဝန်ယူမှု သို့မဟုတ် ကတိပေးမှု မရှိပါ။ ဒေတာကို အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အထူး တိုက်ဆိုင်လျက် သို့မဟုတ် အကျိုးဆက်အဖြစ် နှစ်နာများ အတွက် မည်သည့်နည်းမျှ S&P Global မှ တာဝန် မယူနိုင်ပါ။ Purchasing Managers' Index™ နှင့် PMI™ မှာ Markit Economics Limited ၏ မှတ်ပုံတင်ထားသည့် ကုန်အမှတ်တံဆိပ် ဖြစ်သည့် သို့မဟုတ် Markit Economics Limited နှင့်/သို့မဟုတ် ၎င်း၏ လုပ်ငန်းခွဲများက လိုင်စင်ရထားသည်။

ဤအကြောင်းအရာကို ထုတ်ပြန်ခဲ့သည့်မှာ S&P Global Market Intelligence ဖြစ်ပြီး S&P Global မှ စီမံခန့်ခွဲပေးသည့် S&P Global Ratings မဟုတ်ပါ။ မည်သည့် အချက်အလက်၊ ဒေတာ သို့မဟုတ် ဖော်ပြချက်၊ အဆင့်သတ်မှတ်ချက်များ ("အကြောင်းအရာ")အား တစ်နည်းနည်းဖြင့် ကူးယူဖော်ပြမှုကို သက်ဆိုင်သည့်မူ ကြိုတင်ပြီး စာရေးဆွဲခြင်းအား အားပြုထားသည်။ ယင်းကဲ့သို့သော အဖွဲ့အစည်း ၎င်းတို့၏ အဖွဲ့ခွဲများ နှင့် ပစ္စည်းပေးသွင်းသူများ ("အကြောင်းအရာ")ကို စီမံခန့်ခွဲမှုများက မည်သည့် အကြောင်းအရာ၏ တိကျမှု၊ မှန်ကန်မှု၊ ဖြည့်စွက်မှု၊ အချိန်နှင့်ကိုက်ညီမှု သို့မဟုတ် ရရှိနိုင်မှုကို အာမခံနိုင်ဘဲ မည်သည့် အကြောင်းကြောင့် ဖြစ်ပေ (ပေါမိသလျက် သို့မဟုတ် အခြားအကြောင်းကြောင့် ဖြစ်ပေ) အမှား သို့မဟုတ် ချွန်လှုပ်မှု တစ်ခုခုအတွက် သို့မဟုတ် ထိုအကြောင်းအရာကို အသုံးပြုမှုမှ ပေါ်ထွန်းလာသည့် ရလဒ်များ အတွက် တာဝန်မယူနိုင်ပါ။ မည်သည့် အခြေအနေမျိုးတွင်မူ အကြောင်းအရာကို အသုံးပြုမှုနှင့် ဆက်စပ်ပြီး မည်သည့် နှစ်နာများ၊ ကုန်ကျမှုများ၊ စရိတ်စကားများ၊ တရားဝင် အခန်းများ သို့မဟုတ် ဆုံးရှုံးမှုများ (ဝင်ငွေ ဆုံးရှုံးမှုများ သို့မဟုတ် အမြတ်အစွန်း ဆုံးရှုံးမှုများ နှင့် အခွင့်အလမ်း ဆိုင်ရာ ကုန်ကျမှုများ အပါအဝင်) အတွက် အကြောင်းအရာကို စီမံခန့်ခွဲခဲ့သည့် တာဝန်မရှိနိုင်ပါ။

S&P Global အကြောင်း

S&P Global (NYSE: SPGI) S&P Global သည် အရေးပါသည့် အချက်အလက်များကို စီမံခန့်ခွဲပေးပါသည်။ အချိန်များ၊ စီးပွားရေး လုပ်ငန်းများ နှင့် လိုအပ်သည့်အတွက် ကျွန်ုပ်တို့သည် မှန်ကန်သည့် ဒေတာ၊ ကျွမ်းကျင်မှုများ နှင့် ဆက်စပ် နည်းပညာကို တပ်ဆင်ပေးလျက် ယုံကြည်စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ထောက်ပံ့ပေးပါသည်။ ကျွန်ုပ်တို့၏ သုံးစွဲသူတို့အား ရင်းနှီးမြှုပ်နှံမှုအသစ်များကို စီမံခန့်ခွဲခြင်းနှင့်ရန် ကူညီပေးမှုအပေါ် ESG နှင့် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ တစ်ဝန်းမှာ စွမ်းဆောင်ရည် ပုံစံပြောင်းပေးရာတွင် ၎င်းတို့အား လမ်းညွှန်ပေးခြင်းဖြင့် ကျွန်ုပ်တို့သည် အခွင့်အလမ်းများကို ဖွင့်လှစ်ပေးရင်း စိန်ခေါ်မှုများကို ခြေရှင်းလျက် ကမ္ဘာကြီးအတွက် တိုးတက်မှုအရှိန်ကို တိုးမြှင့်ပေးကြပါသည်။

နိုင်ငံတကာ အရင်းအနှီး၊ ကုန်စည်နှင့် ဖော်တော်ယာဉ် ဈေးကွက်များတွင် ယုံကြည်စိတ်ချရမှု အဆင့်သတ်မှတ်ချက်များ၊ စံညွှန်းများ၊ စံနှုန်းစစ်လေ့လာမှုများနှင့် လုပ်ငန်းစီးဆင်းမှု ဆိုင်ရာ မြေရှင်းနည်းများအတွက် ကမ္ဘာတစ်ဝှမ်း အဖွဲ့အစည်း အများအပြားတို့က ကျွန်ုပ်တို့အား ရှာဖွေ ချစ်ကပ်ကြရပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ကမ်းလှမ်းချက်တိုင်းဖြင့် ကမ္ဘာတစ်ဝှမ်း အဖွဲ့အစည်းများအား အနာဂတ်အတွက်၊ ပစ္စုပ္ပန်အတွက် စီမံခန့်ခွဲနိုင်ရန် ထောက်ပံ့ပေးကြပါသည်။ [www.spglobal.com](http://www.spglobal.com)

PMI အကြောင်း

ထုတ်ကုန်ဝယ်ယူရေးဖန်တော့များ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာတစ်ဝှမ်းတွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဖော်တော်ယာဉ်၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ [ihsmarkit.com/products/pmi.html](http://ihsmarkit.com/products/pmi.html)